

မာတိကာ

၁။ သင်မကြောက်နှင့်	၁
၂။ သင်စိတ်မပျက်နှင့်	၉
၃။ သင့်ကို ဝေဖန်မှာ မကြောက်နှင့်	၁၆
၄။ စကားကို ပီစီသသ ရဲရဲတင်းတင်းပြော	၂၂
၅။ ကိုယ့်အလုပ်ကိုယ်လုပ်	၂၈
၆။ အားမနာနှင့်	၃၄
၇။ အားငယ်စိတ် မမွေးနှင့်	၄၁
၈။ ဘဝတိုက်ပွဲကို သည်းခံစိတ်ရှည်	၄၈
၉။ တိုက်ခတ်နေသောအာရုံ	၅၁
၁၀။ ရိုးဂုဏ်နှင့် လောကကို တိုက်ပါ	၅၆
၁၁။ ၉ ကြိမ်လဲလျှင် ၁၀ ကြိမ်ထ	၆၂
၁၂။ အရေးအကြီးဆုံး ၁ ကိစ္စ	၆၇
၁၃။ အလုပ်ကို မဖြစ်ဖြစ်အောင်	၇၂
၁၄။ အတွေးအကြံ အမှန်မြင့်မှသာ	၇၇
၁၅။ ဘဝတိုက်ပွဲအတွက် စစ်ကူ	၈၂

၁၆။ စိတ်သံဏီ အားမာန်ရှိ	၈၇
၁၇။ သောကမမွေးပါနှင့်	၉၂
၁၈။ အချစ်ကြောင့် လောကကို အရှုံးမပေးနှင့်	၉၉
၁၉။ လိင်စိတ်ကို ထိန်းချုပ်ခံစားပါမှ	၁၀၄
၂၀။ ဉာဏ်နှင့်ယှဉ်၍ လောကထဲ၌	၁၀၉
၂၁။ လောကဓံဆိုးကောင်းကို ခံနိုင်သောအရာ	၁၁၄
၂၂။ စိတ်ကို ပြုပြင်နိုင်လျှင်	၁၁၉
၂၃။ ကံကို ပြုပြင်နိုင်လျှင်	၁၂၄
၂၄။ ကြီးပွားချမ်းသာ နည်းကောင်းမှာ	၁၂၉
၂၅။ ဘဝကို စာဖြင့်တည်ဆောက်	၁၃၄
၂၆။ ကိုယ်ရည်ကိုယ်သွေး	၁၃၉
၂၇။ လောကကြီးကို အရှုံးမပေးသော ပုံစံ	၁၄၅
၂၈။ လောကကြီးကို ရင်ဆိုင်ရဲသောသတ္တိ	၁၅၀
၂၉။ လောကကို အရှုံးပေးရသော ဖျော်ရည်	၁၅၅
၃၀။ အရာရာ၌ ဆန့်ကျင်ဘက်ရှိ၏။ သို့သော်	၁၆၀
၃၁။ လောကကို အရှုံးမပေးနှင့်	၁၆၅

* ကျမ်းကိုးစာရင်း။